

tomentosa Murr ② = ကျွန်းဝို

ကျွန်းဝို နှ၊ <kyun: bo> 【植】云南石梓 Gmelina arborea

ကျွန်းမျော နှ၊ <kyun: myaw> 浮岛

ကျွန်းဆုံး နှ၊ <kyun: u> 岛屿的东端

ကျွန်း I နှ၊ <gyun:> ① 织布机综统里的竹杆 ② 属掸、泰族的一种族名，～ ပြည် 暹罗国 ③ 舢斗，～ သမား (杂技) 翻舢斗的人 II က၊ <kyun:/kywan:> ① 烧焦，烧毁；မီးလုံး ~ ပြို။ 灯泡烧坏了。/ မီးထဲမှာ ~ သွားပြီ။ 被火烧焦了。② 病入膏肓；ရောဂါ ~ နေပြီ။ 病入膏肓。③ 精通；ဒီဘက်မှာတော်တော် ~ တယ်။ 在这方面很精通。④ 熟悉，亲密；သူတို့အချင်းချင်းတော်တော် ~ ကြတယ်။ 他们彼此很熟悉。/ သူ့ကိုမ ~ ပါဘူး။ 和他不熟悉。/ သိဟောင်း ~ ဟောင်း 老相识

ကျွန်းကျင် က၊ <kyun: kyin/kywan: kyin> ① 精通，擅长，熟练，内行；မြန်မာစာကို ~ ပိုင်နိုင်သည်။ 精通缅甸文。/ ~ သူ 内行，专家 ② (诗) 亲密，熟悉；ငယ်က ~ မေတ္တာဝင်ခဲ့ကြသည်။ 从小很熟，彼此产生了感情。

ကျွန်းချစ် က၊ <kywan: khyit> 亲密

ကျွန်းစိုက် က၊ <gyun: sait> 倒立

ကျွန်းဆောက် က၊ <gyun: hsaut> ① 倒立；颠倒 ② 倒霉，灾难临头；စီးပွားရေးကမောက်ကမဖြစ်လျှင်တိုင်းပြည် ~ မှောက် သွားနိုင်သည်။ 如果经济混乱，国家就会灾难临头。

ကျွန်းတိုင် နှ၊ <gyun: tain> 翻舢斗用的柱子

ကျွန်းထိုး က၊ <gyun: hto:> 翻筋斗，头朝下跳下

ကျွန်းထိုးကောင် နှ၊ <gyun: hto: gaun> 【动】子子，跟头虫

ကျွန်းထိုးငှက် နှ၊ <gyun: hto: hnget> = ကျေးသန္တာ

ကျွန်းထိုးမှောက်ခုံ က၊ <gyun: hto: hmaut khon> 倒栽葱地，颠倒地；သစ်ပင်ပေါ်မှ ~ ကျသည်။ 从树上倒栽下来。/ စီးပွားရေးမှာအလွန်ဆိုးဝါးစွာ ~ ဖြစ်နေသည်။ 经济变得混乱不堪。

ကျွန်းထောင် က၊ <gyun: htaun> 倒立

ကျွန်းပစ် က၊ <gyun: pyit> 翻筋斗，空翻；နောက် ~ 后空翻

ကျွန်းပြန် က၊ <gyun: pyan> 后滚翻；(喻) 惨败；～ အောင်ရှုံး သွားတာပဲ။ 输得一塌糊涂。

ကျွန်းပြန်ကျ က၊ <gyun: pyan kya> 倒栽葱，(喻) 惨败；လက်သီးနဲ့ထိုးထည့်လိုက်တော့ဟိုကောင် ~ သွားတာပဲ။ 一拳把那小子打了个倒栽葱。

ကျွန်းဘား နှ၊ <gyun: ba:> 【体】[緬·英 ကျွန်း + bar] 体操，体操运动

ကျွန်းရေး နှ၊ <gyun: yei:> 翻筋斗的技巧，本领

ကျွန်းလောင် က၊ <kyun: laun> 烧毁

ကျွန်းလှန် က၊ <gyun: hlan> 倒立

ကျွန်းလှိုင် က၊ <gyun: hlein> 滚翻

ကျွမ်းဝင် က၊ <kyun: win/kywan: win> (诗) 亲密，熟悉

ကျွမ်းသူပုန်ထ က၊ <gyun: dh-bon hta> 暴动；闹翻了天

ကျွမ်းသန္တာလန် က၊ <gyun: dh-da lan> ① 颠倒，倒栽葱 ② 倒霉

ကျွယ်လူး နှ၊ <kywe lu:> 【植】带黑斑的棉桃

ကြ က၊ <kywa> ① 起来，突起，隆起；ဖောင်း ~ သည်။ 隆起。② (雅) 请进，请来，请去；မန္တလေး ~ သွားတယ်။ 前往曼德勒了。/ ဒီဘက်ကို ~ ပါ။ 请往这边走。/ ခြေထောက် ~ ဖမ်းပါ။ 劳驾！抬抬脚。③ 骄傲；မြှောက်သော်လည်းမ ~ ။ 虽然被吹捧，并不飘飘然。

ကြချီ က၊ <kywa' khyi> (雅) 光临，前往；～ တော်မူပါဘုရား။ 请高僧光临。/ ပုသိမ်မြို့သို့ ~ သွား၏။ (僧) 前往勃生市。

ကြစောင်းစောင်း က၊ <kywa' saun: zaun:> 傲慢地，神气十足地；လူကိုက ~ နဲ့၊ အမြင်ကပ်စရာ။ 这人傲里傲气的，令人讨厌。/ စကားပြောတာကိုက ~ နဲ့။ 说话神气十足的。

ကြပြောင်း က၊ <kywa' pyaun:> ① (雅) 离去 ② 去世；ဘဝတပါးသို့ ~ သွားလေပြီ။ 已经去世了。

ကြမြန်း က၊ <kywa' myan:> 去，前往；မပြန်လမ်းသို့ ~ သွားလေပြီ။ 一去不复返了。(喻) 死，归天。

ကြရောက် က၊ <kywa' yaut> (雅) 光临，到达；ညွှန်ပုံသို့ ~ ချီးမြှင့်ပါရန်လေးစားစွာစိတ်ကြားအပ်ပါသည်။ 敬请光临。

ကြွ က၊ <kywa' ywa> ① 隆起，鼓起 ② 蓬勃，旺盛，活泼

ကြွကြွ က၊ <kywa' gywa' ywa' ywa> ① 隆起，鼓起 ② 蓬勃地，旺盛地，活泼地；～ ကနေလိုက်တာခေါင်းမလေး ကျနေတာပဲ။ 跳得快轻活泼，像只小孔雀。/ ဖုန်းတွေ ~ ဖူးပွင့်နေ၏။ 花开得很旺盛。

ကြွလာ က၊ <kywa' la> = ကြရောက်

ကြား က၊ <kywa:> ① 吹嘘，炫耀，夸耀；မ ~ ပါနဲ့။ 别夸耀自己。/ ~ လို့ဘဲမပြီးဘူး။ 吹个没完。② (古) 增长，心潮起伏

ကြားကြားစွင့်စွင့် က၊ <kywa: gywa: swin' zwin> 高耸，高高地(飘扬)；အလံတွေ ~ နှင့်ထူထားတယ်။ 旗帜高高飘扬。

ကြားကြားရားရား က၊ <kywa: gywa: ya: ya:> 高耸地，神气地，雄纠纠气昂昂地；တပ်မတော်သားများသည် ~ ချီတက်လာကြသည်။ 战士们雄纠纠气昂昂地走来。/ သူတို့တွေဟာ ~ ဖြစ်လာကြတယ်။ 这下子他们可神气了。

ကြားကြားရွားရွား က၊ <kywa: gywa: ywa: ywa:> = ကြားကြားရားရား

ကြားရား က၊ <kywa: y-ya:> = ကြားကြားရားရား

ကြားလုံး နှ၊ <kywa: lon:> 吹嘘的话

ကြားလုံးထုတ် က၊ <kywa: lon: htout> 吹嘘；လာပြီး ~ မနေ